



အပြောက်သနကောင်း လမ်းကြေား

လင်းတည်း



နိဂုံးအဆောင်ရွက်မှုပါ

- | | |
|---|----------|
| ပြည်ထောင်စုမပြီကဲရေး | ဒို့အရေး |
| တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြီကဲရေး | ဒို့အရေး |
| ■ အချုပ်အခြာအာဏာတည်တဲ့ခိုင်မြေရေး | ဒို့အရေး |

ပြည်သူသောက်

ပြည်ပအားကို ပုသိန်ရီး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။
 နိုင်ငံတော်တည်ဌိုင်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှဉ်
 ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
 နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှဉ်သော ပြည်ပ
 နိုင်များအား ဆန့်ကျင်ကြ။
 ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။

နိုင်ငံတော်တည်ဌိုင်(၄)ရုပ်

နိုင်ငံတော်တည်ဌိုင်ရေး၊ ရပ်စွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး
 အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
 ခိုင်မှာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး
 ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မိုးဖွံ့ဖြိုးတိုးတက်
 သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး

မြှုပ်နည်းတည်ဌိုင်(၄)ရုပ်

စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး
 တိုးတက်အောင် တည်ဆောက်ရေး
 ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေး
 ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့်အရင်းအနှီးများ စိတ်ခေါ်၍ စီးပွားရေး
 ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး
 နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့်
 တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး

လုပ်ငန်းတည်ဌိုင်(၄)ရုပ်

- တစ်မျိုးသားလုံး စိတ်ဓာတ်နှင့် အကျင့်စာရီတ္ထမြင့်မားရေး
- အမျိုးဂုဏ် အတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွှာအနှစ်များ၊ အမျိုးသား
 ရေးလက္ခဏာများ၊ မပေါ်က်ပျက်အောင် ထိန်းသိမ်းစောင့်ရွောက်ရေး
- မျိုးချစ်စိတ်ဓာတ် ရှင်သနထက်မြေက်ရေး
- တစ်မျိုးသားလုံး ကျန်းမားကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး



လင်္မားတာရာအပ်စုတေရား

အမှတ် ၃၁၃၊ နိုဝင်ဘာလ

၃၅ လမ်းနှင့် ဘားလမ်းကြား၊ မြိုင်ချောင်လမ်း၊

ကျောက်တံတားမြို့နယ်။ ဖုန်း - ၂၇၀၂၉၉၉၉၉၉။

အပြုရောင်သစ်တော် လမ်းကလေး

ကမာစွမ်းမှု

လင်းတည်းဦး

စာမျက်ပြုချက်အမှတ် – ၄၉/၂၀၁၂(ပ)
မျက်နှာပို့ဆောင်ပြုချက်အမှတ် – ၉/၂၀၁၂(၂)

ပုံစံပြင်း ပထမအကြိမ်
ရူလိုင်၊ ၂၀၀၄ ခုနှစ်။

အပ်ရေ ၅၀၀

မျက်နှာပုံးပန်းချို့ မှတ်သုန်
အတွင်းသရုပ်ဖော်ပုံများ ဖော်းအောင်၊ သိုးထိန်း
lay - out design m. h. maung ၊ ကျော်မျိုးသိန်း

အတွင်းလင် ဂဲဇ္ဈား

ကွန်ပျူးတစ်မီ ကျော်မျိုးသိန်း

တအပ်ချုပ် ကိုမြင့်

မျက်နှာပုံးနှင့် အတွင်းပုံးပုံး ၁၇၁
W!zard Offset
ဦးအောင်ဦးမင်း

အမှတ် ၁၉၈(မြေညီထပ်)

၃၃လမ်း(အထက်)

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ထုတ်ပော် ဦးအောင်ဦးမင်း

အမှတ် ၇၄၊ အမော်ရထာလမ်း

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စီစဉ်ထုတ်လုပ်မှု လင်းဦးတာရာစာပေ

တန်ဖိုး – ၅၀၀ ကျပ်

ဟတိက

- အမှာ ၉
- အမှတ်တရ ၁၂
အခန်း ၁၅
မိုးစက်များ ၁၇
တန်ခိုးနွေ့ ၁၉
လမ်းလျှောက်ခြင်း ၂၂
ကမ်းခြော ၂၅
ငါဝေးမောနေမိတဲ့ သစ်ပင် ၂၇
နာရီ ၂၉
ရုန်းမှုန်များ ၃၁
လေထန်သောနဲ့ ၃၄
... ၃၅
အဆန်စီးဆင်းခြင်း ၃၇
အမှန်နဲ့ အမှားများ ၃၉
ကြော်ဖြာ ၄၁
အန်း ၄၃
နှစ် ၄၅
စကားလုံးများ မွေးဖွား သေဆုံးတဲ့ကန္တာ ၄၇
သံကြော်းစာ ၄၉
ဓရီးစဉ် နှစ် ၅၁

ကျော်တော့နဲ့သားကို
ကျော်တော် မတွေ့နဲ့ဘိုင်းသားသရွှေ ၅၃
အဖြူရောင်ကောက်အြောင်း ၅၅
အပိုမက်အဝါရောင် ၅၇
တိတ်ဆိတ်တဲ့စဉ် ၅၉
၏ မင်းကို သတိရမြင်းဝါကျများ ၆၁
ကွက်လပ်များ ၆၃
ဌီဌီ. ၆၅
ပင်ကိုအရှိတရား ၆၆
အရှိအချ ၆၇ ၆၈
ပျတ်ခနဲတိမ်တိက်များ ၇၀
စွာနွှတ်သောကလေးတစ်ယောက်အြောင်း ၇၂
...၂ ၇၇
ဗည်းပွဲတစ်ခုသို့ တက်ရောက်ခြင်း ၇၉
တကယ့်အဖြစ်အပျက် ၇၇
မျက်လုံးတွေထဲ ၇၉
သစ်တော့ ၈၁
လမ်းကလေး ၈၃

■ ကဗျာရေးသားခဲ့သော ရက်စွဲများနှင့်
ပါဝင်ခဲ့သော မဂ္ဂဇင်း၊ ဂျာနယ်များမှတ်တမ်း ၈၇

အများ

အနုပညာသည် ဘယ်တူန်းကျွဲ့ မလွတ်လပ်ခဲ့ရှာပေ။ လောကအမြင် တို့ဖြင့် စွဲန်းထင်းပေကျေနေသာ မည်သည့်အနုပညာပုံစံမဆို လွတ်လပ် မှ ဆိုသည်မှာ မရှိ။ လောကအမြင်ကို လူမှုဘဝက ပေးအပ်လိုက်သည် ဟု ဆိုနိုင်ပါဘူး၏၊ လူမှုဘဝကို ဘာတိုက ဘယ်လို ပုံသွင်းတတ်ကြောင်း သိထားပါဘူး၏၊ လွတ်လပ်သာ ...ဟူသည် နာမဝိသေသန တစ်လုံးကို ကျွဲ့နော်တို့ တပ်မက်မနေသင့်တော့။

မလွတ်လပ်သာ အကန့်အသတ်များအောက်မှာပင် ကိုယ်ထင် ရာ ကိုယ်လုပ်၍ အောင်မြင်ခဲ့ကြသည် မဟုတ်သလော။ အဆိုးဝါးဆုံး ခံစားမှုမှာ မိမိကဗျာကိုမိမိ ငြီးငွေးငြိုင်းပင်။ ဆန်းသစ်ချင်သော စိတ်သည် ကဗျာဆရာကို နှိပ်စက်၏။ ကဗျာဆန်း၍ဝသောအခါ ကဗျာ မဆန်ချင်တော့။ အလက္ခာရဂါဏ်းတို့ဖြင့် ထုတ္တိလာသောအခါ ရပ်သုံး ရွှေသုံးများဘက်သို့ လှည့်ကြည့်၏။ နဖတ်သိမ်းမွှေ့ရင်း ငိုက်များလာ သောအခါ ကြမ်းတမ်းခက်ထန်သော၊ အရိုင်းဆန်သော စကားလုံးတို့ ကို ကောက်ကိုင်၏။ သွယ်စိုက် သို့ရှုက် အနက်ဂယက်များချည်း အနည်တလာသောအခါ တိုးလျှို့ပေါက် ကြည်လင် ဖြောင်ကျသော ဖွင့်ချုပ်ကို အာသီသ ပြင်းပြလာပြန်၏။ တော်ရေစီး(trend)သည် ရုရှိကြမ်းဝါဒ(vulgarism)တောင်ကြားသို့ ဒလဟောစီးဆင်းရန် ဦးလှည့်လာပြန်၏။

ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်၍မျှ စိတ်အလိုမကျသော ကဗျာ မျိုးတို့ကိုသာ ရေးရေးနေသာ ကဗျာဆရာသည် ပထမတန်းစား စိတ်ဆင်းရော်ဘဝသို့ ရောက်ရရေးတော့သည်။ တရားခံရာသော်လည်း မတွေ့၊ ထို စိတ်ခုကွေားမှ ကင်းရာကုန်ရာကိုလည်း မမြင်း၊ နာကျည်း ခံပြင်းသော sentimental poems များသာ ဆောင့်ကြီးအောင့်ကြီး ရေးချေနေမြတ်ပြန်တော့သည်။

ဆေးကား ရှားလျှို့၏။ဖော်ရန်လည်း မလွယ်။ ဆေးမြို့းတို့ ဆန်သော ရေးဟန်ပြောင်းလဲမှုတို့ကလည်း ဆယာစာခံ၏။

အနပညာလျှပ်ရှားမှုများတွင် Form စိစိသာမက၊ content ရော texture တွေပါ ပြောင်းလဲပါဝင်နေကြသည်။ လောကအမြင် ‘တိုင် ချည်’တွင် ခံစားချက်၊ အာရုံခံစားမှုများ၊ စကားလုံးများဖြင့် ရက်လျှပ်ထားသော ကဗျာအထည်သား၏ အကြမ်းအရော၊ အတူအပါးသည် ပုံသဏ္ဌာန်ကိစ္စမျှမဟုတ်ဟု ကျွန်ုတ်တော် တစ်ယူသနနေမြင်းလည်း ဖြစ် နိုင်ပါသည်။ ပိတ်အပ်တစ်ခုရလာသောအခါ တိုက်ပုံ၊ ဘောင်းဘီ၊ ရာာက်၊ ရှပ်၊ ပိတ်သဘာဝနဲ့အညီ ကြောက်ပုံကို ရှုပ်ပါလေ။ ပုံသဏ္ဌာန် သည် မြင်သာသောပြောင်းလဲချက်၊ နှိုင်းယှဉ်မှုအရ မြန်သော ပြောင်း လဲချက်ပင်။

ယနှစ်ခေတ် ကဗျာဆရာအများစု (အထူးသဖြင့် မော်ဒန်သမားများ)သည် နတ္တိဝါဒနှင့် သံသယအမြင် (nihilism and cynicism) ဆိုသို့ ဦးတည်နေသော လောကအမြင် ကိန်းဝပ်နေကြကုန်၏။ တည်ဆဲ စုံနှင့်များ established criterions များကို ဓမ္မဓမ္မနောက်နောက်ပြုကာ ‘စဟိုရျက်မှု’သော အတွေး၊ အဆက်အစပ်မှုသော အဖွဲ့ဖြင့် အဓိပ္ပာယ်မှုသောသဘောကို ပက်ပက်စက်စက် ဟောပြောပြသလိုသော မွှေကထိကများလည်း ဖြစ်ကြကုန်၏။

မနေ့တစ်နေ့ကပင် ပြည်သူ့စာပေအမြင်ဖြင့် အနပညာကို သီးပွင့် စေသော ကဗျာဆရာအရှို့ပင် နတ္တိဝါဒနှင့် သံသယအမြင်သို့ လူးလွန် ပြောင်းလဲသွားကြကုန်ပြီး ဖြစ်သည်။ ကြောင့်ရသောခေတ်နှင့် လူတစ်ဦး ချင်း၏ ဘဝကိစ္စများကို အကောင်းအဆိုးဝေဖန်ရန် မရှိပါ။ ပြောလို သည်မှာ ဘဝအမြင်ဟောင်းတစ်ခုမှ ထိသူ့အတွက် အမြင်နောက် တစ်မျိုး ပြောင်းလဲသွားသည်ဆိုသော အရှက်ပင်။ သူ့အတွက် အသွင် ဆန်းနေသော ကဗျာတရှိရေးရှင် ရေခံမြေခံသစ် ရရှိသွားပြန်တော့ သည်။

ဘဝအမြင်ဆိုသည်မှာ ရေဒီယို တစ်ခါနားထောင်ရုံ၊ စာတစ်ခုပ် ဖတ်ရုံနှင့် ပြောင်းသွားတတ်ရှိုး မရှိရကား လူသည် အမြင်တစ်ခုထဲ တွင် နှစ်မွန်းရည်ကြာ ရှိနေတတ်ခဲ့သည်သာ။

* * *

ဆန်းသစ်သောအသွင်ကို ဖော်နိုင်ရန် ဆန်းသစ်သော အတွင်း သရုပ်တစ်ခု လိုအပ်နေကြောင်း၊ အမြင်တစ်ခုမှုတစ်ခုသို့ ပြောင်းသည် တိုင် ထိုအမြင်ကိုယ်နှိုက်က platitude(သူပြော ငါပြောကိစ္စများ)၊

ကထ္ာကာစလုပ်သောအခြင်များသာ ဖြစ်ဖြစ်နေတတ်ကြောင်း၊ တကယ် ဆန်သံသောအထွေအဖြဲ့ abstraction သည် တမ်းထိုးယဉ်၏ ၇၇ နိုင်ကြောင်း သတိပြုမိသူမျှ ပြောစမ်းကြည့်ရှင်ပါသည်။

အနုပညာကိစ္စာပို့ပင် အမြေအနေနှစ်ရပ်၊ အတွေးအခေါ်နှစ်ရပ်သည် ထိုးတိုက်ရင်ဆိုင်ရာလုပ်ခြောက်ရာ platitude ရော၊ ကထ္ာကာစအခြင် များပါ သမားရှိုးကျ ဖြစ်နေတတ်ကြပါသည်။ အနုပညာ၏ ဆန်သံသော အနုပညာ (in novative art)များ ထွက်ပေါ်ရှုံးပွင့်လာမည် ဖြစ်ပါသည်။

နှစိုဝါဒသည် ဒီဘက်ဇေတ် အနုပညာသမားတို့၏ platitude ၊ သံသယအမြင်ကလည်း မော်ဒန်၏ နံရှိုးတစ်ရွောင်း ဖြစ်ခဲ့လျင်တောင် trend of inevitable result သာဖြစ်၍ platitude သဘောသာ ဖြစ်ပါသည်။

အကောင်းဆုံးမှာ သူပြောငါးပြော ကြိုးသလိုပြောနေကြသည် မော်ဒန်'စံ'ဆိုသည်များကို မေ့ဖြစ်အောင် မေ့ထည့်လိုက်ပြီး သံသယ နှုန်းအိုင်တော့ (cynic quagmire)မှ ကျွဲ့နေသောပြောစ်ဖက်ကို ဆွဲနိုင်လိုက်ပြီး innovation ဖြစ်ရန်၊ abstraction ဖြစ်ရန် နှလုံးသွင်းခြင်း က တစ်ခုစု ပိုအကျိုးရှိလာနိုင်မလား၊ စသည်ဖြင့် ...။

* * *

ပြောစေချင်သောကြောင့် ပြောနိုအားယူခဲ့ပါသည်။ မပြောရှင်ပါ။ မပြောလည်း သူဘာသာသူ ဖြစ်ပြီးသားကိစ္စကို ပြောစေချင်သူတို့က လည်း သူတို့သဘောထားအမြင်နှင့် သူတို့၊ ကျွဲ့န်တော်ကလည်း ကျွဲ့န်တော်သဘောထားနှင့် ကျွဲ့န်တော် ...။ ပြောဟေ့ ပြောဟေ့နဲ့ ပြောတော့လည်း ပြောပေါက်တစ်ရာတိုးရုံကလွှဲလို့ ပိုတူးလာနိုင်ပါမည် လော့။ ကမ္မာသည် ဤနည်းနှင့်နှင့်ဖြင့် လည်နော်းမည်သာ။

ခင်မင်အလေးထားနှုန်သက်သက်ဖြင့်
နိုးအောင်

၂၃၁ ၁ ၂၀၀၁။

အမှတ်တရ

ယခု စုစည်းတင်ဆက်လိုက်သော ကဗျာများသည် အသစ်များချည်း
မဟုတ်ကြပါ။ မဂ္ဂဇင်းတွေမှာ ကဗျာချစ်သူတို့ ဖတ်ဖွံ့ဖြိုးသားက သုံးပုံ
နှစ်ပုံ၊ မဖတ်ဖွံ့ဖြိုးသေးသည်တို့က သုံးပုံတစ်ပုံလောက် ပါဝင်ပါသည်။

ကျွန်ုတ်က ကဗျာများများစားစား ရေးဖြစ်ခဲ့သည်မဟုတ်။ ကျော်
လွန် ဖြတ်သန်းခဲ့သော ကာလနှင့်နှင့်စာလျှင် မဂ္ဂဇင်းနှင့် ကဗျာစာအုပ်
စာမျက်နှာများပေါ်သို့ ရောက်ရှိခဲ့သည်က နည်းသလို ရေးသားဖြစ်ခဲ့
သည်ကလည်း မများလှု။

၁၉၉၁၊ ၆၇နှစ်လထုတ် ဂီတောက်ပွင့်သစ် ကဗျာမဂ္ဂဇင်း၊ အတွေ့(၁)၊
အမှတ်(၃)တွင် အရှိပ်တွေရှည်လျားတဲ့နေ့ ကဗျာ စတင်ဖော်ပြခဲ့ခဲ့
ရသည်။ ကဗျာစာအုပ်အနေနှင့် ၂၀၀၀ပြည့်နှစ်လောက်က မောင်းမြှုံး၊
မင်းထက်မောင်တို့ စီစဉ်၍ ကြယ်စင်လင်းစာပေမှ ထုတ်ဝေခဲ့သော အာရုံး
ကဗျာ—ဇူစ ကဗျာစာအုပ်တွင် (၁)ပုဒ်၊ ၂၀၀၁ခုနှစ်၊ စက်တင်ဘာလတွင်
အားမာန်သစ်စာပေမှ ထုတ်ဝေခဲ့သော ခေတ်ပေါ်ကဗျာဆရာ—၁၀
စာအုပ်တွင် (၅)ပုဒ် ပါဝင်ခဲ့သည်။ ယခုအထိ လစဉ်ထုတ် မဂ္ဂဇင်းများတွင်
ကျွန်ုတ်ကဗျာများ ဖော်ပြခဲ့ရမှာက ကျိုးတိုးကျွဲတဲ့ပင်။

ဤစာအုပ်တွင် ကဗျာများကို စီစဉ်ထားရာ၌ အချို့ကို ရေးသားခဲ့
သော ခုနှစ်အလိုက် ပြန်လည်စီစဉ်ထားသည်။ လမ်းကလေးကဗျာ ကိုမူ
၁၉၉၃ခုနှစ်လောက်ကတည်းက ရေးသားထားခဲ့သော်လည်း ကဗျာ
ရှည်အနေနှင့် နောက်ဆုံးမှဖော်ပြထားပါသည်။ စုစုပေါင်း ကဗျာ (၉)ပုဒ်
မှာ မဂ္ဂဇင်းများတွင် မဖော်ပြရသေးသော ကဗျာများဖြစ်ပြီး ယင်းတို့ကို
ရေးသားခဲ့သော နှစ်ကာလအလိုက် စီစဉ်ထည့်သွင်းခဲ့ပါသည်။



ယခုစာအုပ်အတွက်ကော ကျွန်တော့ကဗျာများအားလုံးအတွက် ပါ
ကျေးဇူးစကားဆိုရပါမည်။

တန်ကြံ့နှင့် ကဗျာအပေါ် ဖွင့်ဆိုခံစားတင်ပြမှန်င့် ကျွန်တော့
ကဗျာများကို မျှော်လင့်ဖော်ရခဲ့သော (ကို)မျိုးသန်၊ အဆောက်စီးဆင်းခြင်း
ကဗျာအပေါ် ဝေဖန်သုံးသပ်မှု၊ အခြားသောအရာများအတွက်နှင့် အစ်
ကိုလို ခင်မင်ရသော (ကို)အောင်ဝေး၊ သူတို့၏ မဂ္ဂဇင်းများတွင် ဖော်
ပြပေးခဲ့ကြသော မဂ္ဂဇင်းအယ်ဒီတာ ဆရာများ၊ စောင့်ဆိုင်းမှုနှင့် မေတ္တာ
သက်သက်ဖြင့် သရုပ်ဖော်ပုံတွေ ဖန်တီးပေးခဲ့ကြသော (ကို)ဖော်းအောင်
နှင့် (ကို)သိုးထိန်း၊ ဝိသေသအထူးပြုစရာ မလုံလောက်အောင် ကျွန်
တော့အတွက် အရေးပါသော ကဗျာဆရာများဖြစ်ကြသည့် (ကို)စိုးအိမ်၊
(ကို)မင်းထက်မောင်၊ (အစ်ကို)မောင်နိမြင့်(ပင်လယ်)၊ ကိုအုန်းသန်း၊
မှာမွားလိုင်နှင့် လွှတ်လပ်အိမ် (အောင်စိုးမင်း-လင်းဦးတာရာစာပေ)တို့
အားလုံးသို့ ...

အမှတ်တရ ...။

လင်းတည်း
ဇော်-၂၀၃

အခန်း

ကျပ်တည်းကျဉ်းမြှောင်းမှထ
မြင့်သထက်အမြင့်ဆီ
ခက်ခက်ခဲခ သက်ဆင်းခဲကြ။

အခိုင်

အကွာအဝေးနဲ့ အကျယ်အဝန်းတွေကို ရျှုံးပစ်
လက်တွေကိုတော့ ဆန့်ထုတ်ခဲကြ။


အဲဒီမှာ

လေအတူနဲ့ အလင်းရောင်အတူအတွက်
ကျေနပ်မှုတရား၊ ရခဲကြ။

အဲဒီမှာ

ထိတ်လန်းဖွယ်မြင်ကွင်းတွေရဲ့ မျက်ကွယ်
တိမ်တွေမျောလွှင့်
တစ်ခထာလျှပ်ပြက်
ငှက်အုပ် အဝေးခရီး ပုံသန်းသွားတာ
ငေးကြည့်
ကောင်းကင်ကို တမ်းတကြ။

၁၆



တစ်နေရာတည်းမှာ
အရေ့ခုံအပျိုးမျိုး ပြောင်းလဲဝတ်ဆင်
ဝပ်ကျင်းတွေထဲက ဖူတ်ထူတ်ခံလိုက်ရလို့
ထိတ်လန့်တော်း လွှန်စင် ပျံသန်းလာတဲ့
စကားလုံးတွေနဲ့ ကရာန်ကြေး။

ဆွေးမြည်သွားခဲ့တဲ့ အီပိမက်ဟောင်းတွေကို
လမ်းမတွေပေါ် စွဲန့်ပစ်
အီပိမက်အသစ်တွေ ထပ်မံညွှန်ထုတ်ကြေး။


အဲဒီလိုနဲ့
နံရံတွေကို အခိုင်အမာကာရံလို့
သော့တွေကို အထပ်ထပ် ဓတ်ထားခဲ့ကြတယ်။ ။

မိုးစက်များ

သွေးကြောတွေလို
ကမ္မာမြေအနဲ့ စီးဆင်းသွားကြ။

အခါန်ကာလရဲ ကင်းဖတ်စပေါ်မှာ
အနှစ်သာရအမျိုးမျိုး ပြောင်းလဲခဲ့ကြ
အေးမြှောင်သာမူ စမ်းချောင်း
မပြောင်းမလဲမူ အိုင်
အတားအထီးမဲ့မူ ရေတံခွန်နဲ့
ရင့်ကျက်လွပ်ရှားမှု မြစ်။

သူတို့ဟာ
သူတို့ကို လောင်ကျမ်းစေတဲ့ အပူရှိန်နဲ့
ပုံတက်ခဲ့ကြ
သူတို့ဟာ
သွေးကြောတွေပြစ်သလို
ကမ္မာမြေရဲ လွင့်ဖျောနေတဲ့ ဉီးခေါင်း။



အရှည်လျားဆုံး ဒဏ္ဍာရိထဲမှာ
သူတို့ဟာ
အစြောင်းသလို
အဆုံးလည်းဖြစ်တယ်။

အရှင်ကာလ၊ တောင်တန်း၊ လွင်ပြင်နဲ့ ရှိုင်ဂျမ်းတွေပေါ်
သူတို့ ဖြတ်သန်းစီးဆင်းသွားကြ
တစ်စုံတစ်ရာကို လျှို့ဂျာတော်ထားဆဲ
ပင်လယ်ဆီ။ ။

တန်ခိုင်နှု

တန်ခိုင်နှု တစ်နှုဟာ
အစစ်အမှန် ဖူးပွင့်လာခဲ့တယ်။

ညာအိပ်မက်တွေကို လွှတ်ချုံပြီး
တန်ခိုင်နှုဟာ
ပန်းပင်တွေကို ရေလောင်းပြုပြင်ဖို့ သတိရရဲ့တယ်
စာရင်းဒယားတွေ၊ ငွေကြားနဲ့
စဲ့နှုန့်တွေကို မေ့လျှော့ထားလို့ပေါ့။

အကောင်းဆုံး ရိုက်ချက်တစ်ချက်အဖြစ်
တန်ခိုင်နှုဟာ ကျင်းထဲကိုဝင်သွားတယ်။

သာယာတဲ့သစ်တောရဲ့ သစ်ပင်တစ်ပင်အောက်မှာ
ပျော်ပွဲစားထွက်ရင်း
တန်ခိုင်နှုဟာ ရယ်သံတွေအဖြစ် ပုံသန်းသွားတယ်။

ကင်းဗတ်စရဲ့မျက်နှာပြင်ထဲ စီးဝင်သွားပြီး
တန်ခိုင်နှုဟာ
သဘာဝလောကျဲ့ အတွင်းဖက်ကို ရောက်ခဲ့တယ်။
ငါးများရှိတ်မှာ ငါးစာမတပ်ဘဲ

တန်ကိုဖွေနှေ့ဟာ များနေခဲ့တယ်။

တန်ကိုဖွေနှေ့ဟာ
ကလေးတွေအတွက် အရှိန်ပေးခဲ့တယ်။

တန်ကိုဖွေနှေ့ဟာ
ခေါင်းလောင်းသံတွေကို သူ့ရင်မှာ ပဲတင်ထပ်နေခဲ့တယ်။

အလည်အပတ်ရောက်လာသူတွေကို
စိုးဆောင်နှုတ်ဆက်ပြီး အပြန်လမ်းတစ်လျှောက်
တန်ကိုဖွေနှေ့ဟာ ပုံရှိပ်တွေကို ပြန်လည်ရေးဆွဲနေခဲ့တယ်။


ဆေးရုံရတင်ပေါ်က လူမှာရဲ့လက်ကို
တန်ကိုဖွေနှေ့ဟာ အသာအယာ ဆုပ်ကိုင်ခဲ့တယ်။

တန်ကိုဖွေနှေ့ဟာ ကန့်သတ်မှတစ်ရနဲ့ပဲ
မူးရှိခဲ့တယ်။


ညန်ပျိုးနေဆဲမှာ
တန်ကိုဖွေနှေ့ဟာ
ကမ္ဘာလောကရဲ့ ပြစာတ်အရှို့ကို သွားကြည့်ခဲ့တယ်။

ကောင်းသောညာပါ
တန်ဂံ့ဇွဲဇွဲဟာ
သူရဲ့ တန်ဂံ့ဇွဲအဖြစ်ကို စွမ်းလွှတ်ပြီး
အိပ်ရာဝင်ခဲ့ပြီ။

တန်ဂံ့ဇွဲဇွဲရဲ့ ဗူးပွင့်မှုကို
ညာရဲ့ အနက်ရောင်အရိပ်တွေ
အိပ်မက်ရဲ့ လက်ချောင်းရည်တွေ
လာရောက်ထိနမ်း စပ်ဖြေမှုကို စံလိုက်ရတော့တယ်။ ။



JJ



လမ်းလျောက်ခြင်း

မြို့ကလေး၊ အထက်မှာ
ညရဲအမှာင်ထုကြီး ရှိတယ်
မိန့်ပျော် လမ်းမီးတိုင်တွေအောက်
ငါ လျောက်ရင်း ခံစားနေမိရဲ့
မိုးပံ့ပူဖောင်းတစ်လုံး ရုန်းကန်နေပုံ ငါမိတ်နဲ့
ပလတ်စတစ် ပေတံတစ်ရွောင်းလို့
မာဆတ်ဆတ်မြို့ကလေး။

အိပ်မက်တွေ
ဖောက်ခွဲပစ်စို့ အသင့်ရှိနေမလား
အိပ်မက်တွေထဲက
ရုတ်တရက် ရုန်ထွက်လိုက်လေမလား
ရုတ်တရက် ပျို့အန်ပစ်တော့မလား
ငါစိတ်အထင်နဲ့ ဖြို့ကလေး။

လူတွေ
တရျို့ ဓလုတ်ပိတ်လိုက်သလို အိပ်ပျော်တတ်လာ
အဝေးများ
ကောင်းကင်ကြီးတစ်ခုလုံး
လင်းလက်နေတဲ့ ကြယ်ပွင့်တွေရှိနေတယ်။

ဘယ်သူများ
ပြတင်းပေါက်တစ်ခု ဖြစ်နေသလဲ
ငါကတော့
လမ်းမီးတိုင်တွေအောက်
လျှောက်နေဆဲ။

၂၄

မြစ်အောက်က မြစ်တစ်စင်း
တိတ်ဆိတ်ခြင်းမက တိတ်ဆိတ်ပြီး ပြင်းထန့်
သူရဲ့ စီးဆင်းသံကို ငါ နားစိုက်နေမိတယ်
ဘာရယ်မဟုတ်ဘူး
နိုင်ပျော် လမ်းမီးတိုင်တွေအောက်မှာ
ငါ လျှောက်ရင်း စံစားနေမိရဲ့။

အဲဒီလိုနဲ့
အနာဂတ်ဆီ လျှောက်မိလျှောက်သား
ဖြတ်သွားတတ်တာ တစ်ခုပါပဲ။

အဲဒီမှာ ဘာရှိမလဲ။ ၁၁

ကမ်းခြော


မမြင်ရတဲ့ ရေအောက်ကမ္ဘာမှာ
ငါးတွေရှိတယ်။

ဆားငံပင်လယ်ပေါ် ဖြတ်တိုက်လာတဲ့
လေရှင်းရဲ့ဟီသံမှာ
အနုံးပင်တွေ သွေးကြ လျှပ်ရှားလာတယ်။

အ,ကာလ လေထန်ညွတ်ထဲ
လူတရီး
ပင်လယ်ပြင်ကနေ တက်လာကြသတဲ့
ဂိုးတဝါးအရိပ်များအဖြစ်နဲ့။

တိမ်နဲ့လှိုင်းများ ဆက်စပ်ရာ
ဟိုး အဝေး မိုးကုပ်စက်ဂိုင်းဆီက
တစ်စုံတစ်ရာကို သယ်ဆောင်လာခဲ့
မေးခွန်းများ မဟုတ်
အဖြေများ မပါဝင်
ဖန်တီးမှုများ မဟုတ်
စကားသံများအဖြစ် မကြားကြရ။

၂၁



စွန့်ပစ်ခဲ့ကြတဲ
အဖိုးက်သရိုက်ဟောင်းများကိုတော့
သဲသောင်ပြင်ပေါ် ပြန်ရှုထားခဲ့လေတယ်။

သူတို့က
နှစ်တစ်နှစ် တစ်နှစ်မှာ
ရက်တရှိ၊ သတ်မှတ်ခဲ့ကြတယ်
နေတွက်နေဝင်ကို စောင့်ကြည့်ဖို့က တစ်ရက်
ပယ်လယ်လိုင်းတွေကို အပျော်စီးဖို့က တစ်ရက်။ ။

ပါဝေးမောနေမိတဲ့ သုတေသန


သစ်တစ်ပင်ကို ပါဝေးမောနေ
အရွက်ဖြောတုထဲ
သူရဲ့သဘာဝကိုမြင်နိုင်ဖို့
အလေ့အထပြုခဲ့တဲ့ ငါမျက်လုံးအစုံဟာ
မှန်ဝါးရိဝေနေတယ်။

သူ ဘယ်လိုဂျင်သန်နေတယ်
ဘာကြောင့် အရွက်တွေဖြေချလေ့ရှိတယ်ဆိုတာ
ငါ အာရုံစူးစိက်မှုက
ညာနေခင်းတရျို့မျှသာ။

သူဟာ၊ သစ်တောရဲ့သစ်ပင်မဟုတ်
သူရဲ့ သစ်ရွက်တွေပေါ်မှာ
ဖန်လုံအိမ်အာနီသင်ဓာတ်ငွေ့တွေ
ကိန်းကဏ္ဍးတွေ
ပွဲရောင်းရောင်းလေရဲ့ အထိုးကျေန်မှုနဲ့
ပုန်မှုန်တွေ
စွဲန်းပေကပ်ဖြေနေတယ်။

တစ်ခါတစ်ရုံ
သူ.အရွက်တွေ ပိုမိုစိမ်းမြဲလာ
ကပ်ဖြေနေတဲ့အရာတွေကိုတော့
အကြိမ်ကြိမ် ဖြေရဲ့ သန့်စင်ပစ်ခဲ့
အခုတော့
ဟင်းလင်း အရွက်မဲ့ဇာပြန်တယ်။

၂၁




လသာညတွေမှာများ
အပူရောင်အလင်းတန်းတွေ
ထိုးယုက်မှုကြားကဇူ
သူရဲ့လက်ရောင်းတို့
အစွမ်းကုန်ဆန့်ထုတ်လို့
တရာ်ဖျာ်မြေည်သံ ငါကြားရ
ပြီးသက်မှုကို တမ်းတစ်ဦး
ငါ ဧေးမောနေမိတဲ့ သစ်တစ်ပင်လေ။ ။

နှစ်

တရျက်ချက်သွားနေတဲ့ နာရီတွေဟာ
လမ်းလျှောက်နေတဲ့ ကျွန်တော်တို့နဲ့အတူ
တိတ်ဆိတ်ညတွေမှာပင်
မရပ်မနား လည်ပတ်နေကြတယ်။

အဲဒီ နာရီတွေရဲ့ မျက်နှာပြင်ပေါ်မှာ
ကျွန်တော်တို့
အစ,ကို အပြီးအပိုင် ဖြုပ်နံပစ်ခဲ့ရတယ်။



ကျွန်တော်တို့ရဲ့
အီပ်မက်တွေ၊ လမ်းခရီးတွေကို
နာရီတွေက ကန်ပစ်လိုက်ကြရဲ့။

သူတို့ရဲ့ အရျက်ပေးသံတွေမှာ
ကျွန်တော်တို့ရဲ့ ဓမ္မလုမ်းတွေ
အသင့်ပြင်ဆင် လျောက်လှမ်းကြ
ရပ်တန်ကြရတယ်။

သူတို့ရဲ့ ရူည်တဲ့ အရျက်ပေးသံတွေထဲမှာ
ကျွန်တော်တို့ရဲ့ ပန်းဖွင့်တွေ
မန်က်ခင်းနဲ့ နှင့်းစက်တွေ
ပျောက်ဆုံးသွားခဲ့ရရှာပေါ့။

တရျက်ချက်သွားနေတဲ့ နာရီတွေဟာ
လမ်းလျောက်နေတဲ့ ကျွန်တော်တို့နဲ့အတူ
တိတ်ဆိတ်ညာတွေမှာပင်
မရပ်မနား လည်းပတ်လျက်။

နာရီတွေကို
ကျွန်တော်တို့ရဲ့ အသက်ရှာသံတွေထဲက
ခွဲထုတ်ပစ်ဖို့တော့ မဖြစ်နိုင်။


နာရီတစ်လုံးဟာ
အရျိန်ကာလထဲမှာပဲ
စက်ချေတ်ယွင်း၊ ရပ်တန်သွားမှာပဲ။ ။

ဖိန်မှန်များ

လမ်းတွေပေါ် ကျွန်တော် လျှောက်သွားနေချိန်
ကျွန်တော့ရဲ့အခန်းထဲ
တိတ်တဆိတ် ရောက်နှင့်နေခဲ့ကြတယ်။

စာအုပ်စင်နဲ့ စားပွဲတွေပေါ်မှာ
သူတို့ ြိမ်သက်နေကြ
ကြမ်းခင်းရဲ့ မဖြင့်ကွယ်ရာထောင့်တွေမှာ
သူတို့ဝပ်နေကြ
နာရီထဲမှာ
ကာလရှည်လျား ပုန်းအောင်းနေကြတယ်။

အခန်းထဲက လေဟာ
သူတို့ကြောင့် ပိုမိုညစ်ညမ်းနေရ။
စားပွဲတင်ပန်းတွေ
သူတို့ကြောင့် ညီးပြောက်သွားရ
စာအုပ်တွေ
သူတို့ကြောင့် ဟောင်းနှမ်းသွားခဲ့ရ။



ဉာမရောက်မီ
အိပ်ရာတွေပေါ် ရောက်နှင့်ဖော်ကြပြီး
မအိပ်စက်ခင်
လျှကျင်းသန့်စင်ပစ်ကြရ
ဖောက်ဆုံး
အိပ်မက်တွေလည်း
တစ်စတစ်စ ဟောင်းနှစ်းသွားခဲ့ရတယ်။

လျှကျင်းသန့်စင်ပစ်လိုက်တိုင်း
မကြာခင်မှာပဲ
ပြန်လည်ရောက်ရှိဖော်တတ်ကြ
သန့်စင်လတ်ဆတ်မူ မရနိုင်တော့ပါ။


နေထိုင်ရာအခန်းတွေကို
သန့်စင်ဖို့မေ့လျှော့လို့
ကျွန်တော်တို့ဟာ
ပိမိရည်လျားတဲ့ လမ်းတွေပေါ် လျှောက်မိကြ
အခန်းတွေထဲ
သူတို့တွေ ပိမိထူထပ်ရောက်ရှိလာကြတယ်။


ဒီကမ္မာကြီးပေါ်
ဖုန်မှုန်တွေ ဘယ်လိုရောက်ရှိလာကြပါလိမ့်
ကျွန်တော်တို့ရဲ့ ဆံပင်တွေ
ကျွန်တော်တို့ရဲ့ ဦးခေါင်းတွေထဲ
ကျရောက်လာနေမြိုပင်။

နေစဉ် ရာဌီက်နေရတဲ့ လေမှာလည်း
သန့်စင်လတ်ဆတ်မှတွေ
တစ်နေ့ထက်တစ်နေ့ နည်းပါးလာတော့ရဲ့။ ၁၁

လေထနသောနဲ့

လမ်းပေါ်မှာ
သူတို့တောင်းတွေထက်က
ဦးထုပ်တွေ လွင် ကျ
ရယ်ရယ်မောမော
သူတို့ ပြိုင်ဘီးတွေ ရပ်တန်ဖြီး
ပြန်ကောက်ယူကြ
ပြီးတော့ ဆက်သွားကြတယ်
ညနေခင်းရဲ့
ဟိုး အဝေးက
မိုး ကုပ် စက် စိုင်း တစ် ရု ဆီ ။ ။





... ၁

အထိရာများနဲ့ကောင်းကင် ...
ငှက်များ ... တဲ့
ကျွန်တော်ပါပဲ။

အနောက်ဘက်မိုးကုပ်စက်ပိုင်း
ဆောင်းညီများနှင့်
ကဗ္ဗာဦးစည်းမျှိုးတရူး
ဤသို့ အတူတက္က ရှိဇ္ဇာသည်။

၃၆

အဲဒါကို ကြိုက်နှစ်သက်ရင်တော့
ရွှေ ... ဒီမှာ
အခြားတစ်ခု။

ရှုပ်ထွေးမှု ... တဲ့၊ ကျွန်ုရက် ... တဲ့
ခင်ဗျား ဒီမန်ကို တစ်ရုရု စားသောက်ပြီးခဲ့ပြီလား။

ခင်ဗျား မမြင်ထွေးရသေးတာတွေက အများကြီးပါ
ပြီးခဲ့တဲ့ တန်ကိုဇွန်နဲ့ ဉာဏ်ခင်းတစ်ရုက
ကျွန်ုတော် ဒီအကြောင်း ထွေးခဲ့မိသေးသလား

မသေချာတော့ပါဘူး။ ။

အဆန်စီးဆင်းခြင်း

ကျွန်တော်

အခန်းတစ်ခုထဲတွင် များနာနေသည့်အကြောင်း
ကမ္မာသည် မီးရိုးငွေ့များကြောင့်
အသက်ရှုကျပ်နေသည့်အကြောင်း
ပြောပြချင်ပါသည်။


အချိန်ကာလက တုတ်ကောက်တစ်ချောင်းနှင့်
လမ်းလျှောက်နေသည်။

ပြတင်းပေါက်မှ

ဘတ်ကြိုးတန်းများ မြင်ရသည်
အထေးတွင် မူန်ဝါးလျောက်ကွယ်သွားသည်
(မျက်စီများက အဆုံးထိ မမြင်နိုင်ပါ)
သူတို့ ဘယ်ကလာလို့ ဘယ်ကိုသွားကြသလဲ
မေးခွန်းဟောင်းတစ်ရု အခန်းထဲဝင်လာသည်
ဒဏ်ဓာတ်ကိုတော့
စီးအားမပြင်းလိုက်ပါနှင့်။


သတင်းအချို့ ကြားရသည်
မြို့အနီးရှိမြစ် ကောက်ကွွဲ.တိုက်စားမြင်း
ယင်းသည် သဘာဝတရားပင်လား
မြစ်အောက်ကမြစ်သည် ပင်လယ်ဆီ စီးသွားခဲ့ပါဖြီ။

သေချာပါသည်
ဘဝကို မြစ်တစ်ခုနှင့် တင်စားခဲ့ပါလျှင်
ကျွန်ုတ် မစုန်ခဲ့ပါ။ ၁၁



အမှန် အမှားများ

အတ်ခုကလေးပေါ်မှာ
ကျောင်းကပြန်လာတဲ့ ကလေးငယ်တရို့
သူတို့လေ့ကျင့်စန်းစာအုပ်တွေ ကိုယ်စိတ်လို့
စာအုပ်ထဲက
အမှန်နဲ့အမှား သက်စာတွေ
တစ်ဦးရှင်းစီ ရေတွက်၏။
(ဒီသက်စာတွေက
သူတို့မိဘတွေအစိုးတော့
အရေးကြီးမှာ အသာအရာပါပဲ)



ပြီးတော့

ဘယ်သူက အမှန်အများဆုံး


ဘယ်သူက အမှားအများဆုံးဆိုတာ

ရယ်ရယ်ဖော်မော်

အော်ဟန်ကြညာလိုက်ကြတယ်။ ။

ကျော်

သင့်ဖြစ်တည်းမှုအတွက်
ဓေတ်ပေါ်ပစ္စည်းသစ်တရို့၊ ဖျော်လင့်ထားပါသလား
သီချင်းတစ်ပုဒ်ကို နားကြပ်နဲ့ နားဆင်နိုင်သလို
သင့်နားထင်နှစ်ဖက်မှာ ကပ်ထားရုံးမျှသာ ဖြစ်ပါတယ်။
ကျော်ပို့မှာ
အလုပ်နဲ့အိပ်မက်၊ အိပ်မက်နဲ့အလုပ်
ဒါပဲမဟုတ်ပါလား
မနက်ဖြန်အကြောင်း ဦးဇော်းထဲ မထည့်နိုင်ခဲ့ပါ။



သင် အိပ်စက်တဲ့အခါ

ကျွန်ုပ်တို့ ထုတ်လုပ်လိုက်တဲ့ ကိုရိယာကို
တပ်ဆင်ပြီးမှ အိပ်စက်ပါ။

သင့်တစ်နောကာ ပင်ပန်းမှုအတွက်
အာရုံကြောတွေ ကိုက်ခဲ့သောင်းညာမှုအတွက်
ဒီကိုရိယာက ရွမ်းဆောင်ပေးပါလိမ့်မယ်။
ကျွန်ုပ်တို့ရဲ့ 'အိပ်မထိအသစ်'တွေက
သင့်အာရုံကြောတွေကို သက်သာအားကောင်းလာစေမယ်
ဒယ်ရာတရူး၊ ဖျောက်ကင်းစေမယ်
နှစ်မြိုက်စွာ အိပ်ဖျော်နိုင်ပြီး

မနက်စင်းမှာ ကြည်လင်စွာ နိုးထော်လိမ့်မယ်
သင့်မျှော်လင့်ချက်တွေ


အနာဂတ်မှာ ပိုမိုပါပြင်လာစေပါလိမ့်မယ်။

သင်နှစ်သက်တဲ့ ပက်ကင်ဘူးပေါ်မှာ
တိုးတက်သောနိုင်ငံများစတိုင် စာတမ်း
ကုမ္ပဏီ အမှတ်တံ့ဆိပ်အစစ်နဲ့
အတုအပ သတိပြု လက်ခံ ခံစားနိုင်ကြပါတယ်။ ။

အနမ်း


မျက်လုံးမိတ်ထားတဲ့အခါမှာပေမယ့်
တို့ မြင်တွေ.ကြတယ်
မူးယစ်စေတ်တဲ့ အရှိုရည်တစ်ရကို
စပ်ယူသလိုမျိုး
ဘာတစ်ရုမှ မယူလို့။

ကျောရျင်းထိကပ်ထားတဲ့အခါမှာပေမယ့်
တို့ မြင်တွေ.ကြတယ်
အရိုင်းဆန်တဲ့ သန်မာခြင်းတွေ
တုပ်နှောင်ထားသလိုမျိုး
ဘာတစ်ရုမှ မရလို့။



ဒါ ဘယ်သူ.လက်တွေလ
ဒါ ဘယ်သူ.မျက်လုံးတွေလ
တို့ နဲ့အောင်လို့။

ခန္ဓာကိုယ်တွေဟာ မာဇြောမှာပဲ
မင်း ဝင်ရောက်လာတယ်
ငါက ဌီမ်သက်
ငါ ဝင်ရောက်လာတဲ့အခါ
မင်းက တိတ်ဆိတ်လို့။ ။



နှစ်

မြင့်ပါးအောင်တို့နှစ်ခုသို့-

မင်းက

ရွှေအီမီစံမင်းသမီးလေးအကြောင်း

စာအုပ်ဟောင်းတစ်အုပ်ဖော်ပြီး ရယ်မောဇာတဲ့အခါ
ငါက

အဆင်မပြုမှုတရာ့ဗို့ကို ညည်းမိတယ်။

မင်းက

‘ဘဝဟာ တို့တို့လေးပါ’ တဲ့

၄၆

ငါက ငှက်အပ်အပိုင်တန်းပျံပုံ ဧော်ဇာတုန်း။
ငါက သွားကိုက်နေတဲ့အခါ
မင်းက မင်းဆံပင်တွေအကြောင်းပြောပြီ။
မင်းက သီရူင်းတွေထဲက ငါကို
စာအပ်တစ်အပ်နဲ့ ပစ်ပေါက်လိုက်တဲ့အခါ
ငါက လျေကားအိုကနေ အောက်ဆင်းသွား။
မျက်လုံးတစ်ခုထဲ မျက်လုံးတစ်ခုကဝင်
တစ်ယောက်အကြည့်ထဲ တစ်ယောက်အကြည့်ကစီးဆင်း
အရာရာဟာ အဲဒီမှာစရဲ့တာ။
မင်းက ပန်းပင်တွေ ရရေးလောင်းဇာတဲ့အခါ
ငါက သီရူင်းဟောင်းတစ်ပုဒ်ကို ဉာဏ်းလို့ပေါ့။ ။

ဝကားလုံးများ မွေးစွာ သေဆုံးတဲ့ ကျော
သစ်ရွက်တွေ အကြိမ်ကြိမ် ဇွဲခဲ့ပြီးပြီ။

စကားလုံးတွေ ပိုမိုကြယ်ဝ များပြားလာခဲ့
ဒါနဲ့များတောင်
ဒီလောကရဲ့ စံစားဖွယ်အမှုတွေကို
ဖွဲ့ဆိုတင်စား မရလောက်အောင် အဓက်ကြိုရ။

မှတ်မိသေးတယ်။
သူမကို ကျွန်တော် စတွေ့ချိန်တုန်းကပေါ့
အခြေတကျ တည်ပြုမြှင့်မှုကလေး
ဥစ္စကွဲအက်ခဲ့သလို
ရျစ်ခြင်းဆိုတဲ့ စိတ္တေနာမ်ဟာ
ပေါ်ပေါက်လာခဲ့ဖူးပါတယ်။

အရှတော့

ကောင်းမြတ်ခြင်းတရားဟာ

ဒီကမ္မာမြေပြင်ပေါ်

အရိပ်မည်းနဲ့ တွဲလျက်သားပေါ်ပေါ်လာ

အားလုံး၊ အားလုံးသော

စကားလုံးတွေ၊ အသုံးအနှစ်းတွေဟာလည်း


အဲဒီအတိုင်းပါပဲ။


ကြောတော့

ရိုးအီ ဟောင်းနှစ်းသွားခဲ့ပြန်ပေါ့။

သင် မရေးဖွဲ့ရသေးတဲ့ကများဟာ

ပိုပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ။





သံကြိုး

ထိန္ဒက

သံကြိုးစာတစ်စောင် ပေးပို့ခဲ့သည်။

လူနာမှာ

လမ်းတစ်ဖက်ရှိ

လူအမျိုးမျိုးတို့၏ ဆုတောင်းရာ အီမ်တော်ဆီ

ငေးရိုကြည့်နေရင်း

အထိုးကျွန် ကျွန်ရစ်ခဲ့သည်။

ညာနေစင်းဝတ်ပြုရီန် ခေါင်းလောင်းထိုးလှလှ
ကျေနေရောင်အောက် လမ်းမတွေပေါ်မှာ
လူနဲ့ကားတွေ လွှပ်ရှားသွားလာလျက်
အိမ်ပြန်ရီန်။
သူ့ဖတ်ရျင်သည်ဟု ပြောခဲ့ဖူးသော
လူဘဝါးအမိဘယ်နှင့် သေခြင်းတရား(နောက်ဆုံးထုတ်)
စာအုပ်ကိုဝယ်ဖြီး ဆေးရုံဆီပြန်ခဲ့သည်။
မောင်ခဲ့ဖြီး။
ထိနောက
ပေးပို့ခဲ့သော သံကြိုးစာများ
ယနေ့ထိပင် အကြောင်းတစ်စုံတစ်ရာ
မပြန်ကြားခဲ့သေးပါ။ ။



ခရီးစဉ် နှစ်


အသံဗလ္ဗတွေက
ဒီညကို အထိုးကျော့ ရှောင်စွာသွားခဲ့ပါတယ်။

မြင်နေ ထိတွေ.နေသမျှ အရာအားလုံး
ပိုမိုနက်ရှိုင်းစွာ
ကျော့တော့ အမျှဇ္ဈာတ တိုးဝင်လို့။

တိတ်ဆိတ်မူဟာ
အကျယ်လောင်စုံးအသံဗိုတာ
သက်သေပြနေသလိုပါပဲလား။

နာရီလက်တံတွေက
မနက်အရထ်တံခါးဝဆီ
ဖြည်းဖြည်းမှန်မှန် ရှိုတက်သွားကြပြီ။

၅၂



ဟောဒီအိမ်ကလေး

အမှုံးဝင်ထဲ စမ်းဝါးတွန်းဖွင့်ဖြုံး တံခါးကလေး

လျှောက်နေကျ လမ်းဟောင်းကလေး

ဆုံးနေကျ လက်ဖက်ရည်ဆိုင်ကလေးနဲ့

ကျွန်တော်ရှစ်တဲ့ ...။

ဘဝဓရီးဆိုတာ

မမြင်ရတဲ့ ပွဲစဉ်းယားတစ်ရပါလေ

နိုးကုပ်စက်ရိုင်းတွေက

လျှောက်လေ ...ဝေးလေ ...

ဘယ်မှာ အဆုံးသတ်မလဲ

မသိရ။ ။


ကျိုးတော်နှလုံးသာဆို
ကျိုးတော် မထွန်ဘျို့နှင့်သာသရွှေ့


ကျွန်တော် မဖြစ်ချင်တဲ့ စိတ်တွေလည်း
ကျွန်တော်မှာ ဖြစ်လို့
ရာသီတွေဟာ ဟောင်းခဲ့ပြီ။

စိတ်ကို
ကြယ်သီးအပြည့်တပ်ထားရတဲ့ နေရက်တွေမှာပေါ့။

စိတ်ယားယံ့ခြင်း အနာပေါ်မှာ
အားလပ်နေသော နေ့လယ်ခင်းများ
ပြောင်းလဲနေသော ကုန်အမှတ်တံဆိပ်များ
အစာတပ်များနေသော ကြော်ငြာများ။

အဲဒီလို ဖြစ်ခဲတာပါပ
ယဉ်ကျေးစက္နာကြီးပေါ်မှာ
ဖုန်တွေက ကျွန်တော်ကို ကိုက်ခဲကြပြီ။ ။





အပြုံရောင်ကောက်ကျောင်း

မသေအောင်စိုက်ပျီးရင်း
မသေမရှင်တွေနဲ့
သေသလို ဖြစ်ခဲ့ရတယ်။

ရှိသင့်တယ်မဟုတ်လား
ဖွင့်ဟ သီကျူးလိုက်စို့
အတွင်းမှာ
သီချင်းတစ်ပုဒ်
မြစ်တစ်စင်းရဲ့အလျင်လို
ရင်ထဲက
စီးဆင်းမှုတစ်ခု။

၅၆

မျှင်သာည့္တွေ
ကိုယ့်ကိုယ်ကိုယ် မမွေးဖားမီလေခြင်း
နောင်တတရားတို့
ငါအစိုး ပြန်လာခဲ့ကြဖြူ။

ဇူစ်ဘဝမှတ်တမ်းများ
အထားအသို့ များယွင်းခဲ့ရာ
လက်လွှတ်ဆုံးရုံးမှုတိုင်းများ
တစ်စုံတစ်ရာ ပေါ့ပါးရစေသား။ ။


အိပ်မက်အဝါရောင်

သူ.လက်တစ်ဖက်မှာ
 အဲဒီအရာကို ကျွန်တော် ဖြင့်တွေ.၇
 သူ.လည်တိုင်နဲ့
 လုပတဲ့ နားရွက်ကလေးနှစ်ဖက်မှာ
 အဲဒီ ထူးဆန်းတောက်ပနေတဲ့အရာကို
 ကျွန်တော် ဖြင့်တွေ.နေ၍။

သူ.အိပ်မက်ရဲ့ အကြောင်းအရာနဲ့
 ကျွန်တော်အိပ်မက်ရဲ့ အကြောင်းအရာ
 မတူညီသလိုဘဲ
 သူ.အိပ်မက်ကိုမြင်မက်တဲ့ သူ.မျက်လုံးတွေနဲ့
 ကျွန်တော်အိပ်မက်ကိုမြင်မက်တဲ့ ကျွန်တော်မျက်လုံးတွေ
 မတူညီကြ။

ကျွန်တော်အိပ်မက်က နေရောင်ရူးရှုနေခိုက်မှာ
 သူ.အိပ်မက်က ရွှေရောင်တောက်ပနေရဲ့။

သူလျှောက်တဲ့ ရှုံးကလမ်းမှာ
 မော်တော်ကားတွေ ဖြတ်မောင်းသွားတယ်
 မပြောင်းလဲတဲ့ ယဉ်ကျေးတဲ့ကမ္ဘာရဲ့ ယဉ်ကျေးမှုတွေ
 ရင်သပ်ရှုမောဖွယ် ကြိုးတန်းလမ်းလျှောက်အကတွေ။




ကျွန်တော့အတွက်တော့ ထူးဆန်းမှုတစ်ခုပါပဲ
သူ.လက်တစ်ဖက်မှာ
အဲဒီအရာ
သူ.ရဲလည်တိုင်နဲ့
လုပတဲ့ နားရွက်ကလေးနှစ်ဖက်မှာ
အဲဒီအရာကို ကျွန်တော် မြင်တွေ.ရာ
သူ.ရဲ နှလုံးသားတစ်ပိုက်မှာ
အဲဒီ ထူးဆန်းတဲ့ ဈွေရောင်အိပ်မက်ဟာ
ဝင်းဝါတောာက်ပ
အိပ်မက်ခရီးရည်။ ။



တိတ်ဆိတ်၊ ဓမ္မ

ညထဲမှာ
ကျွန်တော်တို့အတွက်
ကြယ်ပွင့်တွေရယ်၊ တိတ်ဆိတ်ခြင်းရယ်
အိပ်မက်ရယ်
ရှိတယ်။



၆၁

ကြယ်ပွင့်တွေရဲ့ စကားသံ
 ကျွန်တော်တို့ မကြားကြရ
 ဝေးကွာလွန်းလှရဲ့
 သူတို့ရဲ့ အလင်းပွင့်တွေကလည်း
 အဲဒါကြောင့်ပဲ
 သေးငယ်ပြီး ဖမ်းယူလို့မရနိုင်။


အမှန်တကယ် ဖြစ်စဉ်တစ်ခုလို့ ခံစားနိုင်တဲ့
 အိပ်မက်တွေဟာ
 အနက်ရောင်ထဲမှာ
 အဆုံးအစမ့်
 ဒါမှမဟုတ် ...ပြောစတွေပဲလား။

ဆွဲသဘောတစ်စင်းရဲ့ စက်သံက
 ဉာဏ်ရုံကို ရိုက်စတ်နေဆဲ
 တိတ်ဆိတ်တဲ့ စကြော်မှာ
 ကျွန်တော် လျှောက်နေတယ်။ ။

ငါ မင်းကို သတိရခြင်းဝါဘူယား

မသန့်ရှင်းတဲ့အတွေးတွေ့ကြားမှာ
ငါ မင်းကို သတိရတယ်။
ရှင်သန်ခြင်းက
မနက်ဖြုန်လောက်ကိုတောင်
အတွေးမရောက်တော့ပါဘူး
ငါ မင်းကို သတိရစိတ်နဲ့လေ။
အဲဒီသတိရခြင်းတွေထဲတောင်
ကားသံတွေက ဖြတ်သွားတယ်
သတင်းတွေက ဖြတ်သွားတယ်။

၆၂



အလွမ်းရဲ့စွာသံ များ

(အဲဒီလိုပေါင်းစဉ်တပ်ရ ကောင်းမလား)

ငါ သတိရခြင်းတွေထဲ

ခုန်းစိုင်းဝင်လာပြန်ရဲ့။

လူဖြစ်ရခြင်းအပေါ်

ပြင်းပျတဲ့ခံစားမှုတွေ ရှိနေတုန်း

ပေါင်းစဉ်မဲ့နေတဲ့ အလွမ်းဟာ

ဘယ်မှာ ပြီးဆုံးပါမလဲ။

ငါ မင်းကိုသတိရရင်းနဲ့

ငါ မင်းကိုသတိရခြင်းဝါကျတွေ

သတိတရ ရေးဖွဲ့မိပါရဲ့။ ၁၁



ကွက်လပ်များ


ကျောင်းသင်ခန်းစာ
ကွက်လပ်ဖြည့်ပုံစာတွေက အစ
အတွင်းအိတ်ကပ်ထဲက စာရင်းစာချွက်အဆုံး
သုညောက်က ကိန်းဂဏ်းများ
အဆုံးမရှိ
ငါတို့ အသက်ဆက်ရှင်သန်နေရပုံ
တစ်ဘဝလုံးစာ
ဖြည့်စိုချဉ်းပါပဲလား။

၆၄

မိတ်က ဆာလောင်တယ်
ခန္ဓာကိုယ်က ဆာလောင်တယ်
ဆာလောင်မှူက အင်းမရ ဆာလောင်နေတယ်
ဒဏ်ရာသစ်တွေကို
ကိန်းဂဏ်းတွေနဲ့
ပိတ်ဆိုနေသလိုပါ။

အစားအစာ၊ ယုံကြည်မှာ အနုပညာ
...စသဖြင့်ရှိမယ်
စီးကရက်လို အပိုပစ္စည်းတရီး၊
အာသာမပြတဲ့ ရေ
အချစ်လို တုပ်နှောင်မှု
...စသဖြင့် ရှိမယ်
နောက်ကွယ်ကို လုပ်ကြည့်လိုက်တော့
လပ်ဟာနေမူများသာ ...

လက်ဖျားမှာ
မျက်စိတစ်ဆုံးမှာ
မြေားတည်ရာမှာ
လည်ရောင်းထဲမှာ ...။ ။



ပြောင်

ဘယ်သူ

ဟစ်အော်ရေတွက် အချက်ပေးနေခဲ့တာလဲ

အိပ်မက်ထဲကပဲလား

လမ်းတွေပေါ်ကလား

အိပ်ဖျော်နေတုန်း လန့်နှီးခဲ့ရ

နေ့ရဲ့နောက်ကို မလိုက်ချင်

နေ့ရဲ့နောက်ကို တရ္စတ်ဆွဲလိုက်နေရ

အိပ်မက် မမက်ချင်

အိပ်မက်တွေ မြှင်မက်ရ

လက်ပတ်နာရိ ပတ်မထားလည်း

သွေးကြောတွေထဲမှာ

နာရိသံတွေ ကြားနေရ။ ။


၆၆

ပင်ကို အရှိတရား

လမ်းမတွေက စိတ်ခေါ်ခြင်းမစံရပါဘဲ
 အခန်းထဲက ခြေလှမ်းလိုက်ရုံးနဲ့
 လမ်းမပေါ်ရောက်ရ^၁
 ကျွန်ုတ်သွားချင်ရာ အရပ်ကိုတော့
 လမ်းမက ခေါ်ဆောင်မသွားနိုင်။

ကိုယ့်ပင်ကို အရှိတရား
 မူတဲ့အခါမူ
 ကျွန်ုတ်မျက်လုံးတွေ
 ငေးချင်ရာငေး။

အဲဒီမှာ
 ကယားတစ်ပုဒ် ကောက်ရတာမဟုတ်ပါ
 ကျွန်ုတ်ကိုယ်တိုင်ကယားတစ်ပုဒ်
 ပစ်ချထားခဲ့ခြင်းသာ
 လေနှင့်ရာ လွှာင့်ပါးသွားခဲ့လေသလား။



ရူည်သံတွေကြား
ကားဘီးနဲ့ ဖိနပ်တွေရှုပ်ထွေး
ကော်ပိပန်းကန်ထဲက
ငြင်းစုန်သံတွေ ...

ကျွန်တော်တူကလေး
(၁၀)နှစ်၊ လေးတန်းကျောင်းသား
(မနက်စောစောထ စာကျက်ရလိုလားမသိ)
အမှတ်တမ္မဲ့ ပြောတယ်
လူတွေရဲ့ခေါင်းထဲမှာ နာရီနှီးစက်တွေ ရှိတယ်။ ။

၆၁

အချိဒ္ဓရ ၃၅


အချိန်ကာလဆိတဲ
စမ်းသပ်ခန်းထဲမှာ
ကျွန်တော်သွေးတစ်စက်ကို စာတ်ခဲ့ကြည့်လိုက်တော့
အထိုးကျွန်ခြင်း ဆိတဲ
အဖြေထွက်လာတယ်။

ဘာမှ မဖြစ်လောက်ပါဘူး
ကုသစရာလည်း မလိုအပ်ဘူး
ခေတ်ပေါ်ရောဂါတစ်ခုရယ်လို့
ရုဏ်တက်စရာလည်း မရှိပါဘူး
မူပစ်လိုက်ရဲ့။

ဒီလိုနဲ့ ကျွန်တော်ပြန်ခဲ့တယ်
ပြီးတော့ ဆက်သွားတယ်။

ကိုယ်ရှင်သန်ရာဝန်းကျင်မှာတောင်
နေရာထိုင်ခင်းကောင်းကောင်း မရနိုင်ခဲ့ဘူး။

ရပ်ကွဲက်ကလေးက
နေ့မှာ ရူတယ်
ညမှာ ကြောက်မက်ဖွယ် တိတ်ဆိတ်နေတတ်တယ်။



မိတ်ဟာ ဖန့်ခွက်တစ်လုံးဆိုရင်
ကျွန်ုင်တော်က
ဖန့်ခွက်ကို မွှောက်လိုက်
ဖန့်ခွက်ကို လှန်လိုက်
အီပိုမက်တွေ မက်လိုက်
လမ်းတွေပေါ် လျှောက်လိုက်။

တစ်နေ့လုံး နဲ့ခဲ့သမျှ
ပြုးပြီးပြန်နိုင်ဖို့။

တစ်သက်လုံး ဆုံးရှုံးခဲ့သမျှ
ဘာတစ်ခုမှ မရရှင်တော့ဖို့။

ကံကြော ရားရဟတ်ကြီး ပတ်မွေ့နေပုံ
အဝေးက ကြည့်စ်းချင်ပါဘီ။ ၁၁

မျတ်ခနဲ တိမိတိက်များ

စာရွှေကိုဟောင်းတွေကြားမှာ
အရိုင်သေနေတဲ့
မှန်တိုင်းတစ်ခုကိုတွေ့ရတယ်။


ပြတင်းပေါက်မှာတော့
ဟိုအရင်နေ့ရက်များအတိုင်း
ဆက်တင်အဟောင်းတစ်ခု
အစွဲအလန်းပဲ ပြစ်နေမလား။

ညတွေ ညတွေဆို
ကောင်းကင်နတ်သမီးဟာ
ကြယ်ပွင့်တွေကြားမှာ လဲလောင်းလို့
(သူ ဒီလိုပဲ မကြာခထာ ဖျားနာတတ်တယ်)။

အတိတ်ကို ပြန်ဖွင့်ကြည့်မိတော့
မှုကပ်နေတဲ့ အရိုပ်တွေ။

အမြင်အာရုံ ထေဝါး ရူးယွင်း
အကြည်းတော်ဟာ ဒယ်ရာအနာတရနဲ့
မနက်ဖြန်ကို
မျက်မှန်တပ် ကြည့်ရတော့မလား။

ပြတင်းပေါက်ကို
နောက်တစ်ခါ ထပ်ကြည့်လိုက်တဲ့အခါ
မိုးရွာပြီးစ
မျက်စိတစ်စိတ်
လျှပ်တစ်ပြက်ပါပဲ။ ၂




၃၂

စိန်လွှတ်သော ကလေးတစ်ယောက်အကြောင်း

မြက်ခင်းစိမ်းစိမ်းကွင်းပြင်ရဲ့ မြေသားပေါ်
မတ်မတ်ရပ်ဖြီး
ကလေးတစ်ယောက်
စွန်ကလေးကို လွှတ်နေတယ်
(နူးညံ့တဲ့ သူ့စိတ်ကလေးလည်း
ဖြစ်ချင် ဖြစ်မှာပါပဲ)

လေမိစွန်မောက် လွှင့်ပါမသွားသလို
သူရပ်နေတဲ့ မြေသားကလည်း
ကျွေဝင်မသွားဘူး။

မောက်တော့
သူ စွန်မလွှတ်တော့ပါ
မြေပုံညွှန်းအတိုင်း လမ်းများပေါ်
ကျောစိုးအိတ်တစ်လုံးနဲ့
ခရိုး စတင်ထွက်ခဲ့တယ်။




သူ.ရှေ့ကို
ပိမိကောက်ကွေ့တဲ့ လမ်းကြောင်းတွေ
ရောက်လာကြ။

ဒီလိုနဲ့
ပိုပိုမြေး ရှည်လျားလာတဲ့
သူ. အနုက်ရောင်အရိပ်တွေ
ကြီးတစ်ရောင်းလို တုပ်မှာင်ထားမြင်းကနေ
ရုန်းမထွက်နိုင်တော့။ ။


.... J

သေဆုံးနေတဲ့ စီးကရက်တိတွက်ကိုကြည့်ရင်း
ငါ သိချင်းဟာ
မင်းအတွက်မှ ဖြစ်ခဲ့ရဲ့လား တွေးမိတယ်။
ပါးလွှာသောအရေပြားနှင့် ပေါ့ပါးရန်
မတူးမြှားသောဓာတ်ကို ကရန်
ကွန်ပူဗ္ဗာဓလုတ်များကို နှိပ်ရန်
အရိပ်တစ်ရုံအောက် နေသားကျရန်
အစုံသဖြင့်
ငါနှင့် ငါမြော် ငါလက်
ငါမျက်စီ ငါသွေးကြောများ။

အလိုထန္တရုပ္ပါကီ
သော့တစ်ရွှောင်းနဲ့ မလဲနိုင်ခဲ့သေးဘူး။
ငါသိရှင်းဟာ
ပုံစိုးမှ မပါသေးပါဘူး။
ဒီဘဝ ဒီမျှသာ
မျှော်လင့်ခဲ့ရိုး အမှားပါ။ ။



၃၆



ညျှေးပွဲတ်ချို့ တက်ရောက်ခြင်း

ကျွန်တော် စီးကရက်ထိပ်ဖျားက
ပြာတစ်တောင့် ကြွောက်ကျွေားရုံး
ကျွန်တော်ရင်ထဲမှာ
တစ်စုံတစ်ရာ ဖြေချလိုက်မိသလား
ဒါမှမဟုတ် လွှတ်ကျွေားခဲ့တာလား။


ပြီးပြီးပျက်ပျက်များ
ပျက်လုံးများ၊ အရှိန်အဝါများ
ရူည်သံများနဲ့ နှုတ်ဆက်ဟန်များ
ကြားမှာ။ ။



တကယ့် အဖြုံးအပျက်

ပျော်စီစိန့် အတွင်းထဲကလာတယ်
လျှောပေါ် တွားတက်လာတယ်။

သိလိုက်ပြီ
မှန်ထဲမှာ ပကတီအရပ်ရဲ နောက်ကွယ်က
မှန်ရို တုန်လွှပ်နေတဲ့
ကောက်ကြောင်းနက်အရိပ်။



ခပ်တင်းတင်း ဆွဲထားရသလို ဖြစ်မှာပါပဲ
အသက်ရယ်
တစ်စုံတစ်စုံသော ဘဝရယ်
ပြတင်းပေါက်က အတင်းတိုးထွက်လိုက်ရတဲ့
ဦးခေါင်းရယ်။

မြို့ဟောင်းတစ်မြို့၊
သဲဇူနှစ်စာ တရှိသာ မြေပေါ်ကျွန်ရစ်
ကျွန်တော် မထွက်လို့ မဖြစ်တော့ဘူး
ကျွန်တော် မထွက်လို့
တကယ့်ကို မဖြစ်တော့ဘူး။ ။

မျက်လုံးတွေထဲ

မျက်လုံးတွေ
တစ်ရုရှင်းစီကို မဖြင့်တဲ့အခါ
ကမ္မာဟာ
နိုဗြားခဲ့ရ။

ကြည့်လိုက်

ပင်ကိုသဘာဝ ပန်းချီကားချပ်ထဲ

ကြည့်လိုက်

ရင်ထဲက မျှော်းကျွေးတွေရဲ့ နောက်ကွယ်

မြေကွဲမှ ကမ္မာငယ်ထဲ


ကြည့်လိုက်

အဖြူရောင်စစ်စစ် ကောင်းကင်ထဲ

ကြည့်လိုက်

စကားလုံးတို့မဲ့

ငြိမ်းချမ်းမှုအလွှာထဲ။




လူတိုင်းမှာ
သူငယ်ရဲ့မျက်လုံးမျိုး ရှိတယ်။
ခဏလေးဖြစ်ဖြစ်
လှစ်စနဲ့ မြင်ရမယ်။

မျက်လုံးတွေထဲ
ကြည့်လိုက်
ရက်စက်ချင်တဲ့ စီစိတ်တောင်
ရှိခဲ့ရင် ပျောက်သွားမှာ။ ။

သုတေသန

သူတိရဲ့ နေရာဟောင်းကို
အဝေးက ပေးမောက်ညွှန်နေကြတယ်။

အေးစက်နှင်းခဲ့ တောင်တန်းများထိ
ရာစုနှစ်တွေထဲ
သူတိ ရွှေလျားသွားခဲ့ကြ။



၁၂

ြမ်သက်ခြင်းရှိရာ
 ြမ်းချမ်းခြင်းရှိရာ
 ကမ္မာရဲအတွင်းဘက်ထိ
 သူတို့ ရွှေလျားသွားခဲ့ကြ။

အရတော့
 အဝေးက ငေးမောက်ညွှန်ရုံးသာပေါ့
 လွှင့်တက်လာတဲ့ အဓိုးအငွေ့တွေ
 မိုးကောင်းကင်ကို ပိုမိုပူဇ္ဈားစေခဲ့
 သူတို့ရဲ့ ဓမ္မဘကိုယ်တွေ
 လောင်ကျမ်း သေဆုံးခဲ့ရာ
 ငှက်တရှို့၊ နားရို့ပို့မျှ
 ယဉ်ပါးသူတရှို့သာ
 အလှပြသက်သက် ကျန်ရစ်တော့တဲ့
 သူတို့ရဲ့ နေရာဟောင်းကို။

အဲဒီလို သူတို့ ရွှေလျားသွားခဲ့ကြ
 အဝေးက ငေးမောက်ညွှန်ခဲ့ကြ
 ဖြေပြုများထိကင့်
 သူတို့ တစ်စွဲ တစ်စွဲ အပ် ဖွဲ့ ဆုတ် စွာ သွား ကြ တယ်။ ။

(ဘီးလ်မက်ဂစ်ဘင်ရေး
 ‘သဘာဝလောက်နိဂုံး’ကိုဖတ်ရှုပြီး ရေးဖွဲ့ပါသည်)

လမ်းကလေး

လမ်းကလေးရဲ့ ခေါ်သံကို
သူ ငြင်းဆန်းနေဆဲ။

သူ.လသာညဲ ကြည်လင်ကောင်းကင်ရဲ့
အမှတ်မထင် ထောင့်တစ်ခုမှာ
စောင့်ဆိုင်း ရောင်းမြောင်းနေတတ်တဲ့
သားရဲတိမ်တိက်တွေရှိတယ်။


ခန္ဓာရဲ့ ယိမ်းခေကကို
မလိုက်နာလိုတဲ့
အရိပ်တွေရှိတယ်။

သင်ဟာ

ညျဉ်နက်နက်ထဲ အရည်ဖျော်စီးဆင်းသွားလေ့ရှိတဲ့
သင့် ညျမောင်းတွေကို ငြင်းဆိုနိုင်တယ်
သင့်အတွက် လက်ဖက်ရည်တစ်ခွက်
သင့် မျက်လုံးတစ်စုံ
သင့် နားတွေကို ငြင်းဆိုနိုင်တယ်
သင်ငြင်းဆိုလို့ မဖြစ်နိုင်တာက
သင်ကိုယ်တိုင်ပါပဲ
သူကတော့ မိမိကိုယ်ကို ငြင်းဆိုလိုသူပေါ့။

လမ်းကလေးရဲ့ခေါ်သံကို
သူ ဖြင်းဆန်နေဆဲ။

သူဟာ
အပိမက်တစ်ရှုမှာ အပိမပျော်စဉ်
မျှော်ဝင်သစ်သီးတစ်လုံး
စားသုံးနှပါ။
ကာလယ္တရားအိတွေပေါ် ဖြတ် ပျံသန်းသွားလိုရဲ့။



အန့်မရှိတဲ့ ရယ်သံတွေကို စားသုံးပြီး
တံလျှပ်ပူဇွှ.တွေကို ထီးတစ်ရောင်းလို့ဆောင်းလို့
ခြေရာအဟောင်းတွေအကြောင်း တင်ဆက်လေ့ရှိတဲ့
ဆေးလိပ်တစ်လိပ်နဲ့ မိတ်ဆွဲဖွဲ့.

သူ.ချုစ်သူနဲ့
မျဉ်းပြိုင်နှစ်ဖက်ရဲ့ ဆုံးချက်တစ်စုမှာဆုံးည်းစို့
လျောက်လှမ်းဆဲပေါ့။

သူကိုယ်တိုင်မသိတဲ့
မသိမှုရဲ့ညီးငင်ချက်ပြင်းပြင်းထဲ
သူ ပြင်းဆန်းနေမိဘဲ။

တကယ်တော့
သူဟာ ဟင်းလင်းပြင်
သူဟာ ပြတင်းတစ်ချပ်
သူ.ဟင်းလင်းပြင်ရဲ့ ပြတင်းပေါက်တစ်ချပ်သာ
သူ ပိုင်ဆိုင်ပါရဲ့။

အသင်ဟာ
သင့်ဟင်းလင်ပြင်ရဲ့ ပြတင်းတစ်ချပ်ကို
ပိုင်ဆိုင်တယ်ဆိုတာ သိရရင်
သင့်အမြင်က
သင့်ခြေလှမ်းတွေအတွက်
လမ်းကလေး ဖြစ်ပေးပေလိမ့်မယ်။

၁၆

ငုတ်လျှိုးနိုင်သူ၏ သူ.ပင်လယ်
 စိက်ဝင်နိုင်သူ၏ သူ.တောအပ်
 သူ.ရဲ ဖမ်းဆုပ်လက်ထဲကနေ
 တစ်ခါနရှင်း အငွေ့ပုံ
 အရှိန်တစ်ခုသာ တုန်ခါကျော်ရစ်။

လမ်းကလေးရဲ ခေါ်သံကို
 သူ ဖြင်းဆန်နေဆဲ။

မေးခွန်းတွေ
 မေးခွန်းတွေက အဖြေတွေနဲ့
 ရှေ့နောက်အစီအစဉ် အမျိုးမျိုး
 ဆင်ခြင်တုမှု ကြိုးတစ်ရွောင်းပေါ့
 သူ.မြှေအစုံကို တုပ်နောင်ဆဲ။

သူ.ဟင်းလင်းပြင်ရဲ ပြတင်းတစ်ချပ်
 ပြတင်းတစ်ချပ် ပိုင်ဆိုင်သူရဲ
 အမြင်ကပေးတဲ့ လမ်းကလေး
 လမ်းကလေးဟာ သူကိုယ်တိုင်ဖြစ်ဖို့။

သူ.နှလုံးသားကို သူ
 တွန်းညိုလိုက်ဖို့ပါ။ ။

ကဗျာရေးသားခဲ့သော ရက်စွဲများနှင့်
ဖော်ပြခဲ့သော မဂ္ဂဇင်း၊ ဂျာနယ်များမှတ်တမ်း

အခန်း	အတွဲ ၁၊ အမှတ် ၂၊ Golf မဂ္ဂဇင်း၊ ၁၉၉၅။
မိုးစက်များ	အမှတ် ၁၉၉၊ ကလျာမဂ္ဂဇင်း၊ စက်တင်ဘာ- ၂၀၀၁။
တန်ခိုး	အမှတ် ၆၁၊ ဟန်သစ်မဂ္ဂဇင်း၊ ညရှုတ်-၁၉၉၅။
လမ်းလျှောက်ခြင်း *	အမှတ် ၁၀၊ ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၁၉၉၅။
ကမ်းခြော	အမှတ် ၉၊ သရုပ်မဂ္ဂဇင်း၊ ၁၉၉၆။
ငါေးမောနေမိတဲ့ သစ်ပင်	အမှတ် ၆၉၊ ဟန်သစ်မဂ္ဂဇင်း၊ ၈၇-၁၉၉၆။
နာရီ	(၁၉၉၅)
ပုစ်မှုနှင့်များ	(၁၉၉၅)
လေထန်သောနေ့	(၁၉၉၅)
...၁	(၁၉၉၇)
အဆန်းဆင်းခြင်း *	အမှတ် ၁၅၈၊ ကလျာမဂ္ဂဇင်း၊ ၁၆-၁၉၉၈။
အမှန်နဲ့အမှားများ *	မြေားနှုတ်မောင်မဂ္ဂဇင်း၊ ၁၆-၁၉၉၉။
ကြော်ဌာ *	အမှတ် ၆၉၊ ရန်သစ်မဂ္ဂဇင်း၊ ရှလိုင်-၁၉၉၉။
အနမ်း *	မြေားနှုတ်မောင်မဂ္ဂဇင်း၊ ညရှုတ်-၁၉၉၉။
နှစ်	(၁၉၉၈)၊ အမှတ် ၁၀၊ ယနေ့ခေတ်ဂျာနယ်၊ ၂၊ ၂၀၀၀။
စကားလုံးများ မွေးဖွားသေဆုံးတဲ့ကမ္ဘာ	(၁၉၉၉)၊ ရပ်ရှင်တေးကလျာမဂ္ဂဇင်း၊ မတ်- ၂၀၀၀။

သံကြိုးစာ	အမှတ် ၂၂၊ ယန့်ဇေတ်ဂျာနယ်ဘုရား၊ ၆၊ ၂၀၀၀။
ဓရီးစဉ် နှစ်	အတွဲ ၁၀၊ အမှတ် ၃၊ နိုးဂျာနယ်၊ အောက်တို့ဘာ-၂၀၀၀။
ကျွန်ုတ္တနှင့်လုံးသားကို	
ကျွန်ုတ္တ မထွန်းညီနိုင်သေးသူ၏	အမှတ် ၁၁၀၊ မြားနတ်မောင်မရွေ့စင်း၊ ရုလိုင်-၂၀၀၀။
အဖြူဝရာင်ကောက်ကြောင်း	အမှတ် ၂၊ FACES(မှစ)မရွေ့စင်း၊ ဗြိုလ်-၂၀၀၁။
အိပ်မက်အဝါရာင်	အမှတ် ၈၊ သက်တံရာင်စဉ်ဂျာနယ်၊ ၁၆၊ ၁၂၊ ၂၀၀၁။
တိတ်ဆိတ်တဲ့၏ကြိုး	အမှတ် ၁၀၆၊ စတိုင်သစ်မရွေ့စင်း၊ ၅၉-၂၀၂၂။
၄၈ မင်းကိုသတိရခြင်းဝါကျေမား	အမှတ် ၁၊ PEOPLE မရွေ့စင်း၊ ၅၉-၂၀၂၂။
ပြီးငွေ့	(၁၉၉၇)
ပင်ကိုယ်အရှိတရား	(၁၉၉၇)၊ ရုပ်ရှင်သစ္စာမရွေ့စင်း။
အချိုအရှု ၃၅	ကလျာမရွေ့စင်း၊ ၂၀၀၂။
ကွက်လပ်များ	အတွဲ ၃၊ အမှတ် ၄၊ ရတိမရွေ့စင်း၊ ၄၇-၂၀၀၃။
ရုတ်ခနဲတိမ်တိုက်များ	(၂၀၀၁)
စွဲနွဲလွှာတံ့သောကလေးတစ်ယောက်အကြောင်း	(၂၀၀၁)
...၂	(၂၀၀၂)
ညွှန်ခွဲတစ်ရသို့ တက်ရောက်ခြင်း	(၂၀၀၂)
တကယ့်အဖြစ်အပျက်	အတွဲ ၁၊ အမှတ် ၁၄၊ Ideaမရွေ့စင်း၊ ဗြိုလ်-၂၀၀၂။
မျက်လုံးတွေထဲ	အမှတ် ၃၁၊ Beautyမရွေ့စင်း၊ ဗြိုလ်-၂၀၀၂။
သစ်တော့	အမှတ် ၉၃၊ ရန်သစ်မရွေ့စင်း၊ စက်တင်ဘာ-၂၀၀၂။
လမ်းကလေး	(၁၉၉၃)၊ အမှတ် ၇၃၊ ရျယ်ရီမရွေ့စင်း၊ ဖေဖော်ဝါရီ-၂၀၀၁။
* ဇေတ်ပေါ်ကျောဆရာ ၁၀	စက်တင်ဘာ-၂၀၀၁၊ အားမာန်သစ်စာပေ။

ပုဂ္ဂနိုင်ဘာရှိ
သီရိလမ်းကြောင်း



အပြောက်ဆွဲ သစ်တော် လမ်းကြောင်း

